



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန

(ရေကြောင်းအန္တရာယ်ကင်းရှင်းရေး၊ လုံခြုံရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနခွဲ)

စာအမှတ်၊SSE / NM / ၆/၂၀၂၁

ရက်စွဲ၊ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၅ ရက်

အကြောင်းအရာ။ ရေကြောင်းသတိပေးချက် ထုတ်ပြန်ကြေညာခြင်း

ရည်ညွှန်းချက်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ၂၅.၃.၂၀၂၁ ရက်စွဲပါ စာအမှတ်၊ MOEE-၁/၂(လုံခြုံရေး-၂)(၃၄၃၆)/၂၀၂၁

၁။ အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့်ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်းများတွင် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော POSCO INTERNATIONAL Corporation (Myanmar E&P) သည် ကမ်းလွန်လုပ်ကွက်အမှတ်- A-1 တွင် Geotechnical Survey လုပ်ငန်းများအား Survey Vessel MV. FUGRO MARINER (Call Sign:C6DS9) ဖြင့် ၂၀၂၁ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့မှ ၂၀၂၁ ခုနှစ်၊ မေလ ၅ ရက်နေ့အထိ ဆောင်ရွက်မည်ဖြစ်ကြောင်းရည်ညွှန်းပါစာဖြင့်ပေးပို့လာပါသည်။

၂။ Geotechnical Survey လုပ်ငန်းများ ဆောင်ရွက်မည့် ဧရိယာ အကျယ်အဝန်းများကို ဖော်ပြသည့် Coordinates များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

| Point | Latitude | Longitude |
|-------|----------------------|----------------------|
| A | 19° 40' 21.63435 " N | 92° 32' 35.23684 " E |
| B | 19° 40' 20.85522 " N | 92° 32' 37.16573 " E |
| C | 19° 40' 20.70539 " N | 92° 32' 37.09747 " E |
| D | 19° 40' 19.21044 " N | 92° 32' 36.42513 " E |

၃။ သို့ဖြစ်ပါ၍ ကမ်းလွန်လုပ်ကွက်အမှတ်- A-1 တွင် Geotechnical Survey လုပ်ငန်းများအား Survey Vessel MV. FUGRO MARINER (Call Sign:C6DS9) ဖြင့် ၂၀၂၁ ခုနှစ်၊ဧပြီလ ၅ ရက်နေ့မှ ၂၀၂၁ ခုနှစ်၊ မေလ ၅ ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်နေစဉ် လုပ်ငန်းကြန့်ကြာမှု မဖြစ်ပေါ်စေရေးအတွက် အထက်ဖော်ပြပါ Survey တိုင်းတာမည့် ဧရိယာမှ ၄ ကီလိုမီတာ ပတ်လည်အတွင်း သင်္ဘောကြီး/ငယ်များ၊ ကုန်တင် စက်လှေ များ၊ ကမ်းရိုးတမ်းသွား ရေယာဉ်များ၊ ငါးဖမ်းသင်္ဘောများ၊ အပျော်စီးခရီးသွားလှေများ နှင့် စက်တပ်သမ္ဗန်များ ဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားခြင်း၊ ငါးဖမ်းခြင်း၊ ငါးဖမ်း ကိရိယာများချထားခြင်း မရှိစေရေးတို့အတွက် ရေကြောင်းသတိပေးချက် (Notice to Mariners) အား ထုတ်ပြန်ကြေငြာအပ်ပါသည်။